

~ ပရွှေ့လျားရအောင်သားရေစဖြင့် ~ ပင်ထားသည်။ 为了不致松动, 钉楔子时塞进一些皮子填上。 / ~ မျှောင်သည်။ 钉楔子。 / ~ လျှို့သည်။ 钉楔子。 / ထင်ကို ~ ရှိကြပြီးခဲ့သည်။ 钉进楔子把柴劈开。②一种凿子 ③一种挖土小工具 သပ်ကြောင်း နဲ့ <that kyaun> (钉楔子的)缝隙  
 သပ်မြည်း နဲ့ <that khyi> (古)漂亮, 秀丽  
 သပ်စိုး နဲ့ <that si gon> 【建】大门上用砖砌成的拱券状部分  
 သပ်တူး နဲ့ <that tu yo> 【解】足掌部一骨名  
 သပ်ယာ နဲ့ <that ba ya> [巴]适宜, 合适: ~ ဆေးဝါးဖြင့် ကုစာသုတေသနရေးပေါ်ဘက်နိုင်မည်။ 对症用药, 才能消病。 / ရာသီ ဥတု ~ ဖြစ်သည်။ 气候宜人。 / တိုးနှင့်တူး: ~ ဖြစ်သည်။ 关系融洽。  
 သပ္ပါရား နဲ့ <that pu ri' tha> 圣贤, 善人  
 သပ်င်း ကဲ <that pin> 打楔子  
 သပ္ပါတ် I နဲ့ <that pe> [巴]壮观: ရွှေတိဂုံဘုရားသည်အလှုံ ~ သည်။ 仰光大金塔非常雄伟壮观。 II ကဲ <that pe> ①泼水洗涤: ဘုရားရှင်ပွားတော်ကိုရေ ~ သည်။ 给佛像洗尘。②(佛、僧)居住: ဘုရားကျောင်းမှု ~ တော်မှုသည်။ 居住在寺庙中。  
 သပ်း နဲ့ <that yo> 楔形骨, 蝴蝶骨  
 သပ်ပုံ နဲ့ <that yat> 整齐, 整洁: အဝတ်အစား ~ သည်။ 衣冠整齐。  
 သပ်ရှို့ ကဲ <that sho> ①打楔子 ②(喻)挑拨  
 သို့ I ကဲ <theit> ①哄(小孩睡觉): ကလေး ~ သည်။ 哄小孩睡觉。②安顿, 安放(过夜): ဗျာ ~ ရေ ကဲ 隔夜的水 ③落汗: ချွေး ~ တော့မှုအပြင်ထွက်ပါ။ 等落了汗再出去。④压紧, 压结实: ပိုးရွာလိုဖွတ် ~ သည်။ 由于下了雨, 尘土被压下去了。 / အဝတ်အစားတွေကို ~ ပြီးတော့သေတ္တာထဲ ထည့်ထားရတယ်။ 把衣服压紧放进箱子里去。 / ဝါပဲးချုပ်ကို ~ သည်။ 将咸鱼压紧。⑤敷上药: နှုံးမှုအောက်ရေးမှု ~ ပေးသည်။ 往额上的伤口上些药。⑥饥,渴: ရေ ~ မြင်း ⑦口渴 II ကဲ <theit> (口)很, 非常: ~ ဆုံးပါက လား။ 真坏! / ~ နိပ်တဲ့ ။ 真棒!  
 သပ်နင်း ကဲ <theit nin> 压紧, 压牢: ဆေးရှုက်များကိုလျော့တွင် ~ ရှိတင်သည်။ 将烟叶装到船里压挤得紧紧的。  
 သပ်နှုက် နဲ့ <theit hnet> (书)众多: ပစ္စည်းစွာချမ်းသာ ~ နေသော် 极富有的人 / ပရိသတ်များပြား: ~ လှသည်။ 观众(或听众)极多。  
 သို့ နဲ့ <theit pa> [巴]科学, 技术: ဤတွင် ~ ဖူသည်ကား လက်အတော်တည်း။ 这里, 技术是指一种手工技术。  
 သို့ နဲ့ <theit pan> ①科学; 学院: ~ ကျောင်း 学院 / ~ ပြေား ②科学仪器 / ~ ထွေးဆောက် 科学理想 / ~ နှီး နှား ③学术交流会 / ~ ပညာ 科学 / ~ ပညာရပ်နှင့်ကျောင်း

ကျောင်း 科学技术 / ~ ပညာရပ် 科学工作者 / ~ ပညာသာ တော့နည်းသည်။ 开展科学的研究。②理科: ~ အကယ်အိ 科学院 / ~ ဘာသာ 理科 / ~ နှုံး ③理学士学衔 သို့ထော် နဲ့ <theit pan hte> 一种在杂草多的田里用的犁  
 သို့နှုန်းကျော် I ကဲ <theit pan ni: kya> ①符合科学的: သည်လိုက်ပါးတာဟာ ~ တယ်။ 这样种植是科学的。 / ဘဲ ပြောတာ ~ တယ်။ 他讲的很科学。②有条理的, 确切的 II ကဲ <theit pan ni: kya> 科学地: ဘာသာစကားကို ~ လေ့လာဖို့လိုအပ်တယ်။ 有必要对语言进行科学的研究。 သို့နှုန်းကျော် ကဲ <theit pan ni: kya' gya> = သို့နှုန်းကျော် II သို့သိပ်ပက် နဲ့ <theit pan their pet> 科学 သိပ်သို့ ကဲ <theit tho> = ထိသို့  
 သိပ်သည်း နဲ့ <theit thi: / theit the:> ①充满, 饱和, 浓厚, 稠密的: လောက် ~ တယ်။ 空气密度大。 / ~ တဲမြေ ②板结的土壤 / ~ အ 〔物〕相对密度 / ~ ရှင်းင်း 〔物〕密度增大, 压缩 / ~ လျှော့ခြင်း 〔物〕稀薄, 稀疏, 密度小 ③节俭的: အသုံးအနဲ့ ~ သည်။ 用钱节俭。④(言行)严谨, 庄重: အပြောအဆုံး ~ သည်။ 说话严谨。 / ဒီပုဂ္ဂိုလ် ယာအလန် ~ သုပြုသည်။ 这个人非常严谨稳重。 / ဒီမိန်း ကလေးအနေအထိုင် ~ သည်။ 这个姑娘举止庄重。  
 သိပ်သိပ်ကွုန်ကွပ် ကဲ <theit their kut kut> 严谨地(指生活): ~ နေသည်။ 安分守己地生活, 生活严谨。  
 သိပ်သွင်း ကဲ <theit thwin> 装得很挤, 很紧, 装得满满实实, 塞满  
 သပ် ကဲ <thout> 用佐料拌匀(食品): ~ စားသည်။ 拌着吃。  
 သွားကြတ် I ကဲ <that ba' kyat> (日, 月)全蚀 II နဲ့ <that ba' kyat> (日、月)全蚀  
 သွားလတ္တာ၏ နဲ့ <that bin nyu' ta' nyan> 【佛】佛智, 佛陀的智慧; 洞察一切的智慧  
 သွားနံပါတ်: နဲ့ <that ba' nan baun:> (各种事物的)总和, 总数: အဲဒီ ~ ပြုပြင်သမျှရိုးအလုံးခြုံးခုံးခြင်းများပေါ်ပါ။ 你把所见到的一切事情归纳一下吧! / ဤကိစ္စအတွက် ~ ဘယ်လောက်ကုန်ကျေသလဲ။ 为了此事总共花掉多少钱? / ရာမျှများပေါ် ~ ပြုတော့သည်။ 把得到的各种种子都播下了。  
 သွားရန်ပါတ်: နဲ့ <that b-ya' nan baun:> = သွားနံပါတ်: သွားလုပ်၏ နဲ့ <than b-zin nyan> 【佛】能知事物有无益处的智慧  
 သွားအုပ် နဲ့ <than pat ti> [巴]【佛】善果, 美满的结果  
 သွားတိုင်း နဲ့ <than pat ti' set>【佛】 [巴]获得善果的四种情况: 1.生活在人世间或仙境或梵天境 2.肢体健全 3.生活在无三灾(饥荒、疫病、刀兵杀戮)的时代 4.